

Jer

Chapter 25

Burmese Interlinear

Reference: Burmese Judson Bible (1835)

ကံ့ပုၤ	ကံ့ဂံၤ	ဓုၤ	-လဲၣ်	-လဲၣ်	ၤကံ့ဂံၤ	-လဲၣ်	ကံ့ဂံၤ	-အံၤ	ကံ့ဂံၤ	1
-ၣ်န့ၣ်	ယုၣ်	လူၤများ	အလံးစုံ-	-အပၤ	ယရေမိ	-အပၤ	လာခဲ	-ထိုအကကြောင်း-	-ထိုစကား	
H8141	H3063		H3605		H3414		H1961		H1697	
ကံ့ပုၤ	ကံ့ပုၤ	ကံ့ဂံၤ	ကံ့ဂံၤ	ၣ်န့ၣ်	ၤကံ့ပုၤ	ၣ်န့ၣ်	ၤကံ့ပုၤ	ၣ်န့ၣ်	ၤကံ့ပုၤ	
-ထိုပထမ	-ထိုန့ၣ်	ထို	ယုၣ်	ရှင်ဘုရင်	ယရေမိ	သား-	-သို့ယဟေယကင်	-ထိုစတုတုထ		
H7224	H8141	H1931	H3063	H4428	H2977		H3079	H7243		

:လဲၣ်	ၣ်န့ၣ်	ၤကံ့ပုၤ
ဗာဗုလုန်	ရှင်ဘုရင်	-သို့နပေခဒ်နဇေ
H0894	H4428	H5019

ယုၣ်ရှင်ဘုရင် ယရေမိမင်းကံ့ဂံၤသား ယဟေယ ကိမ်နန်းစံ စတုတုထန့ၣ်၊ ဗာဗုလုန်ရှင်ဘုရင် နပေခဒ်နဇေ နန်းစံ ပဌမန့ၣ်တွင်၊ ယုၣ်ပညိသားအပၤခင်းတို့ကို ရည် မှတ်ၤ၊ ယရေမိသို့ ရောက်လာသခဲ န့ၣ်ကပတ်တော်ကို၊

-လဲၣ်	ၤကံ့ပုၤ	ကံ့ဂံၤ	ဓုၤ	-လဲၣ်	-လဲၣ်	ၤကံ့ပုၤ	ၤကံ့ဂံၤ	ကံ့ဂံၤ	ၤကံ့ပုၤ	2
အလံးစုံ-	-န့ၣ်သို့	ယုၣ်	လူၤများ	အလံးစုံ-	-အပၤ	-ထိုပရေဖက်	ယရေမိ	ပခြာခဲ	-ထိုအကကြောင်း	
H3605	H0413	H3063		H3605		H5030	H3414	H1696		
						:ကံ့ပုၤ	ၤကံ့ပုၤ	ၤကံ့ပုၤ		
						-သို့ပခြာခြင်း	ယရေမိလင်	နထိုင်သူများ		
						H0559	H3389	H3427		

ယုၣ်ပညိသူ၊ ယရေမိလင်မိုၣ်သားအပၤခင်းတို့ အား၊ ယရေမိဆင့်ဆိုဟေပခြာရသည့်ကား၊

ၣ်န့ၣ်	ကံ့ဂံၤ	ၣ်န့ၣ်	ၤကံ့ပုၤ	ၣ်န့ၣ်	ၤကံ့ပုၤ	ကံ့ပုၤ	ကံ့ပုၤ	ၣ်န့ၣ်	ၣ်န့ၣ်	3
-န့ၣ်တိုင်အောင်	ယုၣ်	ရှင်ဘုရင်	အာမဇန်	သား-	-သို့ယရေမိ	န့ၣ်	ခန့ၣ်	တစ်ဆယ်	-မှ	
H5704	H3063	H4428	H0526		H2977	H8141	H6240	H7969		
ၣ်န့ၣ်	ကံ့ဂံၤ	-ကံ့ဂံၤ	ကံ့ဂံၤ	ကံ့ပုၤ	ၤကံ့ပုၤ	ၣ်န့ၣ်	ကံ့ပုၤ	ကံ့ဂံၤ	ကံ့ဂံၤ	
ငါ့ထံသို့	ယဟေယဝါ	စကား-	ဖခြာခဲ	န့ၣ်	-န့ၣ်န့ၣ်ဆယ်သုံး	န့ၣ်ဆယ်	ၣ်န့ၣ်	-ထိုၣ်	-ထိုန့ၣ်	
H0413	H3068	H1697	H1961	H8141	H6242	H7969	H2088	H2088	H3117	

:ကံ့ပုၤ	ၣ်န့ၣ်	ၣ်န့ၣ်	ၣ်န့ၣ်	ၣ်န့ၣ်	ၣ်န့ၣ်
နားထောင်ခဲ	-န့ၣ်မ	-န့ၣ်ပခြာ	စစေၣ်	သင်တို့ထံသို့	-န့ၣ်ငါပခြာခဲ
H8085	H3808	H1696	H7925	H0413	H1696

ယုၣ်ရှင်ဘုရင် အာမဇန်သား ယရေမိနန်းစံ ဆယ် သုံးန့ၣ်မှစၤ ယခုတိုင်အောင်၊ အန့ၣ်န့ၣ်ဆယ်သုံးန့ၣ်ပတ် လုံး ထာဝရဘုရား၏ န့ၣ်ကပတ်တော်သည် ငါ့ထံသို့ ရောက်လာသည်အတိုင်း၊ ငါသည် စစေၣ်ထၤ အမိန့် တော်ကို အထပ်ထပ်ဆင့်ဆိုသခဲလည်း၊ သင်တို့သည် နားမထောင်ဘဲ နကေၣ်ၤ။

ကံ့ပုၤ	ၤကံ့ပုၤ	ၣ်န့ၣ်	-လဲၣ်	-ကံ့	ၣ်န့ၣ်	ကံ့ဂံၤ	ကံ့ပုၤ	4
စစေၣ်	-ထိုပရေဖက်များ	သူၣ်ကျန်များ	အလံးစုံ-	-ကို	သင်တို့ထံသို့	ယဟေယဝါ	-န့ၣ်စလွတ်ခဲ	
H7925	H5030	H5650	H3605	H0853	H0413	H3068	H7971	
:ကံ့ပုၤ	ၣ်န့ၣ်	-ကံ့	ၣ်န့ၣ်	-ကံ့	ၣ်န့ၣ်	နားထောင်ခဲ	-န့ၣ်မ	ကံ့ပုၤ
-သို့နားထောင်	သင်တို့၏နား	-ကို	နားညှင်းခဲ	-န့ၣ်မ-	နားထောင်ခဲ	-န့ၣ်မ	-န့ၣ်စလွတ်	
H8085	H0241	H0853	H5186	H3808	H8085	H3808	H7971	

ထာဝရဘုရားသည်လည်း၊ စေတစေထ၍ မိမိကျွန် ပရောဖက်အပေါင်းတို့ကို၊ သင်တို့ရှိရာသို့ အထပ်ထပ်စလွှတ်တော်မူသော်လည်း၊ သင်တို့သည် နားမထောင်ကပြုအမိန့်တော်ကို ကြားခြင်းငှါ နားကို မလှည့်ဘဲ နကေကြို။

<p>עֲרֻמָּה -နှင့်မှဆိုးညစ် H7455</p>	<p>הַעֲרָה -ထိုဆိုးညစ်သော H1870</p>	<p>וְצָרָה -မှသူလမ်း H1870</p>	<p>שָׂא လူ H0376</p>	<p>אָנִי ကို H4994</p>	<p>וְבוֹשָׁ ပန်လှည့်- H7725</p>	<p>וְאֵלֶי -သို့ပြန်ခြင်း H0559</p>	5
<p>הַגָּה ယဟေဓဝါ H3068</p>	<p>וְנָ ပေးခဲ့ H5414</p>	<p>וְשָׂ -ထိုအကခြင်း H0127</p>	<p>וְהָ -ထိုမပြ H0127</p>	<p>וְ- -အပေါ် H3427</p>	<p>וְ- -နှင့်နေထိုင် H3427</p>	<p>וְ- သင်တို့၏လုပ်ဆောင်ချက်များ H4611</p>	
<p>וְ- ထာဝရ H5769</p>	<p>וְ- -နှင့်တိုင်အောင်- H5704</p>	<p>וְ- ထာဝရ H5769</p>	<p>וְ- -သို့မှ- H0001</p>	<p>וְ- -နှင့်သင်တို့၏ဘိုးဘေးများ H0001</p>	<p>וְ- သင်တို့အတွက်</p>		

ထိုပရောဖက်တို့က၊ သင်တို့အသီးအသီး လိုက် သောလမ်းဆိုးနှင့် အကျင့်ဆိုးများကို ပယ်ရှား၍၊ သင်တို့ နှင့် ဘိုးဘေးတို့အား ထာဝရဘုရားသည် အမပြေးတော် မူသော ပြည့်၍ နကေပြုစေ။

<p>וְ- -နှင့်မ- H3808</p>	<p>וְ- သူတို့အတွက်</p>	<p>וְ- -နှင့်ဦးညွတ်ခြင်း H7812</p>	<p>וְ- -သို့အမှုထမ်းခြင်း H5647</p>	<p>וְ- အခြေ H0312</p>	<p>וְ- ဘုရားများ H0430</p>	<p>וְ- -နောက် H3212</p>	<p>וְ- လိုက် H3212</p>	<p>וְ- -နှင့်မ- H0408</p>	6
<p>وְ- သင်တို့အတွက်</p>	<p>וְ- ငါဆိုးညစ်စေ</p>	<p>וְ- -နှင့်မ H3808</p>	<p>וְ- သင်တို့၏လက်များ H3027</p>	<p>וְ- -၍လက်လုပ် H4639</p>	<p>וְ- ငါ့ကို H0853</p>	<p>وְ- အမျက်သခိုက် H3707</p>			

အခြားတပါးသော ဘုရားနောက်သို့ လိုက်၍ ဝတ်မပြုမကိုးကွယ်ကန့်။ ကိုယ်လက်နှင့် လုပ်သော အရာများအားဖြင့်၊ ငါ၏အမျက်ကို မထွက်စကေနှင့်။ ငါသည်လည်း၊ သင်တို့ကို မညှဉ်းဆဲဟု ဆင့်ဆိုကကြို။

<p>וְ- [ငါ့ကိုအမျက်သခိုက်] H3707</p>	<p>וְ- -သို့ကိုသချော H4616</p>	<p>וְ- ယဟေဓဝါ H3068</p>	<p>וְ- အမိန့်တော်- H5002</p>	<p>וְ- ငါ့ထံသို့ H0413</p>	<p>וְ- နားထောင်ခဲ့ H8085</p>	<p>וְ- -နှင့်မ- H3808</p>	7
<p>וְ- သင်တို့အတွက်</p>	<p>وְ- -သို့ဆိုးညစ်စေ</p>	<p>وְ- သင်တို့၏လက်များ H3027</p>	<p>وְ- -၍လက်လုပ် H4639</p>	<p>וְ- ငါ့ကိုအမျက်သခိုက် H3707</p>			

ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသို့ ဆင့်ဆိုကပြုလည်း၊ သင်တို့သည် ကိုယ်၌အကျိုးနည်း ဖြစ်စေခြင်းငှါ၊ ကိုယ်လက်နှင့် လုပ်သော အရာများအား ဖြင့်၊ ငါ၏အမျက်ကို ထွက်စသော အခွင့်ရှိမည် အကခြင်း၊ ငါ့စကားကို နားမထောင်ဘဲနကေပြု။

<p>וְ- -ထိုအကခြင်း H3282</p>	<p>וְ- -ကိုသချောအကခြင်းမှာ H3282</p>	<p>וְ- ကောင်းကင်ဗိုလ်ခရ H3068</p>	<p>וְ- ယဟေဓဝါ H3068</p>	<p>وְ- မိန့်တော်မူ၏ H0559</p>	<p>וְ- ဤသို့ H3541</p>	<p>وְ- ထိုကခြင်း</p>	8
			<p>وְ- ငါ့စကားများ H1697</p>	<p>وְ- -ကို H0853</p>	<p>وְ- နားထောင်ခဲ့ H8085</p>	<p>وְ- မ- H3808</p>	

ထိုကခြင်း၊ ကောင်းကင်ဗိုလ်ခရ အရှင် ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ငါ့စကားကို နားမထောင်သောကခြင်း၊

ၵၵၵၵ ငါ့စကားများ H1697	-လဲ အလုံးစုံ- H3605	-တန -ကို H0853	ၵၵၵၵ -ထိုထို H1931	ၵၵၵၵ -ထိုပဋိ H0776	-လဲ -အပေါ် H0935)ၵၵၵၵ(ၵၵၵၵ ဆောင်ယူလာမည် H0935]ၵၵၵၵ[ၵၵၵၵ [ဆောင်ယူလာမည်] H0935	13
ၵၵၵၵ -ထိုဤ H2088	ၵၵၵၵ -၌စာအုပ် H3789	ၵၵၵၵ -ထိုရေမှတ်ထားသော H3605	-လဲ အလုံးစုံ- H0853	ၵၵၵၵ -ကို H3414	ၵၵၵၵ သူ့အပေါ် H5012	ၵၵၵၵ ငါပဲဖြစ် H1696	-ၵၵၵၵ -ထိုအကခြင်း- H3605	
	: ၵၵၵၵ -ထိုလူမျိုးများ H3605	-လဲ အလုံးစုံ- H3605	-လဲ -အပေါ် H3414	ၵၵၵၵ ယရေမိ H5012	ၵၵၵၵ ပရောဖက်ပုဂ္ဂိုလ် H5012	-ၵၵၵၵ -ထိုအကခြင်း- H5012		

ငါ့ခြံမြားသောစကားများတည်းဟူသော ယရေမိ သည် ခပ်သိမ်းသော တိုင်းနိုင်ငံတို့တဘက်၌ ဟောပြော၍၊ ဤစာ၌ရေးထားသော စကားရှိသမျှတို့ကို ခါလဒဲ တိုင်းနိုင်ငံအပေါ်မှာ ငါသက်ရောက်စေမည်။

ၵၵၵၵ -နှင့်ရှင်ဘုရင်များ H4428	ၵၵၵၵ များစွာ H1992	ၵၵၵၵ လူမျိုးများ H1571	ၵၵၵၵ သူတို့ H1571	-လဲ -လည်း- H5647	ၵၵၵၵ -၌သူတို့ H5647	ၵၵၵၵ အမှုထမ်းခွဲ- H5647	ၵၵၵၵ အကခြင်းမှာ H5647	14
ၵၵၵၵ -နှင့်ကဲ့သို့လက်လုပ်သော H4639	ၵၵၵၵ -ကဲ့သို့သူတို့၏အလုပ် H6467	ၵၵၵၵ သူတို့အတွက် H6467	ၵၵၵၵ -နှင့်ငါတို့ပုဂ္ဂိုလ်မည် H6467	ၵၵၵၵ ကြီးမြတ်သော H6467				
						ၵၵၵၵ : ၵၵၵၵ ၵၵၵၵ သူတို့၏လက်များ H3027		

များစွာသော လူမျိုးတို့နှင့် ကြီးမြတ်သော ရှင်ဘုရင် တို့သည် ခါလဒဲပညာသားတို့ကို စောစောက ငြိမ်းမည်။ သူတို့ ကျင့်သော အကျင့်၊ သူတို့ကိုယ်တိုင်ပြုသော အမှုနှင့် အလျောက်၊ အကျိုးအပစ္စိကို ငါဆပ်ပေးမည်။

ၵၵၵၵ ခွက် H0853	-တန -ကို H3947	ၵၵၵၵ ငါ့ထံသို့ H0413	ၵၵၵၵ ကူသရလေ H3478	ၵၵၵၵ ဘုရားသခင် H0430	ၵၵၵၵ ယဟောဝါ H3068	ၵၵၵၵ မိန့်တော်မူ၏ H0559	ၵၵၵၵ ဤသို့ H3541	ၵၵၵၵ အကခြင်းမှာ H3541	15
	-လဲ အလုံးစုံ- H3605	-တန -ကို H0853	ၵၵၵၵ သူကို H0853	ၵၵၵၵ -နှင့်ငါသက်စေ H8248	ၵၵၵၵ -မှငါ့လက် H3027	ၵၵၵၵ -ထိုဤ H2063	ၵၵၵၵ -ထိုအမျက်တော် H2534	ၵၵၵၵ -ထိုပျစ်ရည် H3196	
		: ၵၵၵၵ သူတို့ထံသို့ H0413	ၵၵၵၵ သင်ကို H0853	ၵၵၵၵ စလွတ် H7971	ၵၵၵၵ ငါ H0595	ၵၵၵၵ -ထိုအကခြင်း H0595	ၵၵၵၵ -ထိုလူမျိုးများ H0595		

ကူသရလေအမျိုး၏ဘုရားသခင် ထာဝရဘုရား ကလည်း၊ အမျက်တော်ပျစ်ရည်ဖလားကို ငါ့လက်မှ မခံယူ လော့။ ငါသည်သင့်ကို စလွတ်သော လူမျိုးအပေါင်း တို့ကို သက်စေလော့။

: ၵၵၵၵ သူတို့ကြား H0996	ၵၵၵၵ စလွတ် H7971	ၵၵၵၵ ငါ H0595	ၵၵၵၵ -ထိုအကခြင်း H0595	ၵၵၵၵ -ထိုဓား H2719	ၵၵၵၵ -မှရှု H6440	ၵၵၵၵ -နှင့်ရှူးမူး H1607	ၵၵၵၵ -နှင့်လုပ် H1607	ၵၵၵၵ -နှင့်သက် H8354	16
---	--	-------------------------------------	--	--	---	--	---	--	----

သူတို့အလယ်သို့ ငါစလွတ်သော ထားကဖြင့် သူတို့သည် သက်စေ၍ ယစ်မူးတိမ်းယိမ်းခြင်းသို့ ရောက် ကြိမ်းမည်ဟု ငါ့အား မိန့်တော်မူသည်အတိုင်း၊

17
 -ထိုလူမျိုးများ အလုံးစုံ- [H3605](#) -ကို [H0853](#) ကြောင့် ဝါသနာပါစေခဲ့ [H8248](#) ယဟေဓဝါ [H3068](#) -မလက် [H3027](#) -ထိုခွက် [H0853](#) -နှင့် ဝါယူခဲ့ [H3947](#)

: ဝါယူ [H0413](#) ဝါယူ [H3068](#) ဝါယူ [H7971](#) -ထိုအကခြင်း- [H7971](#)

ငါသည် ထာဝရဘုရား၏ လက်တော်မှ ထို ဖလားကိုခံယူ၍၊ ထာဝရဘုရားသည် ငါ့ကို စလွတ် တော်မူသော လူမျိုးအပေါင်းတို့ကို သဘောကောင်းစေ၏။

18
 သူမ၏ မှူးမတ်များ -ကို [H0853](#) သူမ၏ ရှင်ဘုရင်များ [H4428](#) -နှင့်ကို- [H0853](#) ယုဒ [H3063](#) မှီမြှား [H0853](#) -နှင့်ကို- [H0853](#) ယရေရှလင် [H3389](#) -ကို [H0853](#)

ဝါယူ [H3117](#) ကြောင့် သို့ကျိန်ဆဲခြင်း [H7045](#) ကြောင့် သို့ကျိန်ဆဲခြင်း [H8322](#) ကြောင့် သို့သုန်သင်ခြင်း [H8047](#) ကြောင့် သို့ပျက်စီးခြင်း [H2723](#) သူတို့ကို [H0853](#) သို့ပေးခြင်း [H5414](#)

: ကြောင့် [H2088](#)

ထိုလူမျိုးများဟူမူကား၊ ယနေ့ရှိသည်အတိုင်း လူဆိတ်ညံရာ၊ အံ့ဩဘွယ်ရာ၊ ကဲ့ရဲ့သံကိုကင်းရာ၊ ကျိန်ဆဲ ရာဖရိစခေခြင်းငှါ၊ သဘောကောင်းစေ ယရေရှလင်မြို့သို့၊ ယုဒပြည်သား၊ ယုဒရှင်ဘုရင်များ၊ မှူးမတ်များ၊

19
 -လုံးစုံ- [H3605](#) -နှင့်ကို- [H0853](#) သူမ၏ မှူးမတ်များ [H8269](#) -နှင့်ကို- [H0853](#) သူကျိန်များ [H5650](#) -နှင့်ကို- [H0853](#) အိရုစ် [H4714](#) ရှင်ဘုရင်- [H4428](#) ဖာရေ [H6547](#) -ကို [H0853](#)

: မှူးမတ် [H2088](#)

အဲဂုတ္တုတပြည်ကို အစိုးရသော ဖာရေဘုရင် အစရှိသော သူ၏ ကျွန်၊ မှူးမတ်၊ ပြည်သူပြည်သား၊ သူတို့နှင့် ရောနှောသော တပါးအမျိုး သားရှိသမျှ၊

20
 -လုံးစုံ- [H3605](#) -နှင့်ကို- [H0853](#) ဦး [H5780](#) ပြည် [H0776](#) ရှင်ဘုရင်များ [H4428](#) -လုံးစုံ- [H3605](#) -နှင့်ကို- [H0853](#) -ထိုရောသူများ [H4428](#) -လုံးစုံ- [H3605](#) -နှင့်ကို- [H0853](#)

ကြောင့် [H0853](#) ကြောင့် [H6138](#) ကြောင့် [H0853](#) ကြောင့် [H5804](#) ကြောင့် [H0853](#) ကြောင့် [H0831](#) ကြောင့် [H0853](#) ကြောင့် [H6430](#) ကြောင့် [H0776](#) ကြောင့် [H4428](#)

: ကြောင့် [H0795](#) ကြောင့် [H7611](#)

ဥဇမင်းအပေါင်း၊ ဖိလိတုတိမင်းအပေါင်း၊ အာရှ ကလေးပြည်သား၊ ဂါဇပြည်သား၊ ကျွန်ပြည်သား၊ ကျန်ကြီးသော အာဇတ်ပြည်သား၊

21
 : မှူးမတ် [H5983](#) သားများ- [H0853](#) -နှင့်ကို- [H0853](#) မိုအပ် [H4124](#) -နှင့်ကို- [H0853](#) ဧဒံ [H0123](#) -ကို [H0853](#)

ဒေုပဏ်း၊ မဘာပဏ်း၊ အမုမုန် ပဏ်း၊

ႏႃႏ	ႏႃ	ႏႃႏ	ႏႃႏ	ႏႃ	ႏႃ	ႏႃ	ႏႃႏ	ႏႃ	ႏႃ	22
ရှင်ဘုရင်များ	-ရှင်ကို	ဇိဒုန်	ရှင်ဘုရင်များ	အလုံးစုံ-	-ရှင်ကို	တုရ	ရှင်ဘုရင်များ-	အလုံးစုံ-	-ရှင်ကို	
H4428	H0853	H6721	H4428	H3605	H0853	H6865	H4428	H3605	H0853	
					: ႏႃ	ႏႃႏ	ႏႃႏ		ႏႃ	
					-ထိုပင်လယ်	-၌တစ်ဖက်	-ထိုအကကြောင်း		-ထိုကျွန်း	
					H3220	H5676			H0339	

တုရမင်းအပေါင်း၊ ဇိဒုန်မင်းအပေါင်း၊ ပင်လယ် တဘက်၌ အစိုးရသမင်းများ၊

: ႏႃ	ႏႃႏ	ႏႃ	ႏႃ	ႏႃ	ႏႃ	ႏႃ	ႏႃ	ႏႃ	ႏႃ	23
နးပါး	မုတ်ဆိတ်ညှပ်သဏ	အလုံးစုံ-	-ရှင်ကို	ဗုဇ	-ရှင်ကို-	တမော	-ရှင်ကို-	ဒေဒန်	-ရှင်ကို-	
H6285	H7112	H3605	H0853	H0938	H0853	H8485	H0853		H0853	

ဒေေုပဏ်း၊ တမေပဏ်း၊ ဗုဇပဏ်း၊ ပါးမုန်းကို ရိတ်တတ်သဏ ပဏ်းရိသမျှ၊

ႏႃႏ	ႏႃႏ	ႏႃႏ	ႏႃ	ႏႃ	ႏႃ	ႏႃႏ	ႏႃ	ႏႃ	24
-ထိုနထိုင်သဏ	-ထိုရဓာသူများ	ရှင်ဘုရင်များ	အလုံးစုံ-	-ရှင်ကို	အာရပ်	ရှင်ဘုရင်များ	အလုံးစုံ-	-ရှင်ကို	
H7931		H4428	H3605	H0853		H4428	H3605	H0853	
								: ႏႃႏ	
								-၌တဓာအရပ်	

အာရပ်မင်းအပေါင်း၊ တဓာ၌န၍ အမျိုးမစစ် သဏ လူများကို အစိုးရသဓာ မင်းအပေါင်း၊

ႏႃ	ႏႃ	ႏႃ	ႏႃႏ	ႏႃ	ႏႃ	ႏႃ	ႏႃႏ	ႏႃ	ႏႃ	25
အလုံးစုံ-	-ရှင်ကို	လေ	ရှင်ဘုရင်များ	အလုံးစုံ-	-ရှင်ကို	ဇိမရီ	ရှင်ဘုရင်များ	အလုံးစုံ-	-ရှင်ကို	
H3605	H0853		H4428	H3605	H0853		H4428	H3605	H0853	
								: ႏႃ	ႏႃ	
								မာဒိ	ရှင်ဘုရင်များ	
								H4074	H4428	

ဇိမရီမင်းအပေါင်း၊ လေမင်းအပေါင်း၊ မဒေမင်း အပေါင်း၊

ႏႃ	ႏႃ	ႏႃ	ႏႃႏ	ႏႃႏ	ႏႃႏ	ႏႃႏ	ႏႃႏ	ႏႃ	ႏႃ	26
သူညီအစ်ကို	-သို့	လူ	-ရှင်ထိုအဝေးသဓာ	-ထိုအနီးသဓာ	-ထိုမကြာ	ရှင်ဘုရင်များ	အလုံးစုံ-	-ရှင်ကို		
H0251	H0413	H0376	H7350	H7138	H6828	H4428	H3605	H0853		
ႏႃ	ႏႃႏ	ႏႃ	ႏႃ	ႏႃ	ႏႃ	ႏႃႏ	ႏႃ	ႏႃ		
-ရှင်ရှင်ဘုရင်	-ထိုမမြ	မျက်နှာ	-အပေါ်	-ထိုအကကြောင်း	-ထိုပဏ်း	-ထိုနိုင်ငံများ	အလုံးစုံ-	-ရှင်ကို		
H4428	H0127	H6440			H0776	H4467	H3605	H0853		
							: ႏႃႏ	ႏႃႏ	ႏႃႏ	
							သူတို့နဓာ	သဓာကဿ	ရှုရှု	
								H8354	H8347	

တပါးနှင့်တပါးနီးသည်ဖြစ်စေ၊ ဝေးသည်ဖြစ်စေ၊ မကြာပဏ်းမင်းရိသမျှတို့နှင့်၊ မကြာပဏ်းပဏ်း၌ ရှိသမျှ သဓာ လဓာကိနိုင်ငံ အပေါင်းပါကဏ်တည်း။ နဓာဆုံး ၌ ရှုရှုရှင်ရှင်ဘုရင်သဓာကိရမည်။

ကွဲလွဲ ဘုရားသခင် H0430	တၢ်အံၤ ကောင်းကင်ဗိုလ်ခဏ် H3068	ကွဲ ယဟေဓဝါ H3068	အံၤ မိန့်တၢ်မူဏါ H0559	ကွဲ ဤသို့- H3541	ဝ ဝ	ကွဲ သုတိုထံသို့ H0413	ကွဲ -န့ၣ်သင်ပဏ် H0559		
အံၤ -ထိုအကကြောင်း H2719	ကွဲ -ထိုဓား H2719	ကွဲ -မုၢ်ရှု H6440	ဝ ဝ	ကွဲ -န့ၣ်မ H3808	ကွဲ -န့ၣ်လဲကျ H5307	ကွဲ -န့ၣ်အန် H7006	ကွဲ -န့ၣ်မူးယစ် H7937	ကွဲ သဓကဿ H8354	ကွဲ ဣသရလေ H3478
							ကွဲ :သ့ၣ် သင်တိုကဏ် H0996	ကွဲ ကွဲ စလေ့တ H7971	ကွဲ ကွဲ ငါ H0595

သင်တိုအလယ်သို့ ငါစလေ့တသဓ ထား ကကြံၣ် သဓကဏ်ၣ် ယစ်မူးကဏ်ၣ် အဆုအန်ကဏ်ၣ်လဲကဏ်ၣ်န့ၣ်တဖန် မထကဏ်ၣ်ဟု ဣသရလေအမျိုးဏါ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခဏ်အရှင် ထာဝရဘုရား မိန့်တၢ်မူကကြောင်းကို သူတိုအား ဆင့်ဆိုလေ့။

ကွဲ -န့ၣ်သင်ပဏ် H0559	ကွဲ -သို့သဓကဿ H8354	ကွဲ -မုၢ်သင်လက် H3027	ဝ -ထိုခွက် H3027	ကွဲ ယူ- H3947	ကွဲ သုတိုငင်း H3985	ကွဲ -ကိုသချော H3985	ကွဲ -န့ၣ်ဖဏ်လာ H1961
ကွဲ :တဖန် သင်တိုသဓကဿ H8354	ကွဲ တဖန် သဓကဿ H8354	ကွဲ တၢ်အံၤ ကောင်းကင်ဗိုလ်ခဏ် H3027	ကွဲ တၢ်အံၤ ယဟေဓဝါ H3068	ကွဲ တၢ်အံၤ မိန့်တၢ်မူဏါ H0559	ကွဲ တၢ်အံၤ ဤသို့ H3541	ကွဲ တၢ်အံၤ သုတိုထံသို့ H0413	

သူတိုသည် သဓကဏ်ခဏ်ငါ ထိုဖလားကို သင်ဏါ လက်မှမခံ၊ ငြိမ်းပယ်လျှင်လည်း၊ စင်စစ်သဓကဏ်ရကဏ်မြည်ဟု၊ ကောင်းကင်ဗိုလ်ခဏ် အရှင်ထာဝရဘုရား မိန့်တၢ်မူကကြောင်းကို သူတိုအား ပဏ်ပဏ်လေ့။

ကွဲ စတင် H0595	ကွဲ ငါ H0595	ကွဲ သုအပဏ် H8034	ကွဲ ငါနာမ H8034	ကွဲ ခါ- H7121	ကွဲ -ထိုအကကြောင်း H7121	ကွဲ -ဗိုဗို H2009	ကွဲ ကကြံၣ် H2009	ကွဲ အကကြောင်းမှာ H2009
ကွဲ ဓား H2719	ကွဲ အကကြောင်းမှာ H2719	ကွဲ လွတ်လိမ့် H5352	ကွဲ မ H3808	ကွဲ လွတ်လိမ့်မည်လဓ H5352	ကွဲ အပဏ်ကင်းလွတ် H5352	ကွဲ -န့ၣ်သင်တို H5352	ကွဲ -သို့ဆိုးညစ်စခေဏ် H5352	
ကွဲ ကောင်းကင်ဗိုလ်ခဏ် H3068	ကွဲ ယဟေဓဝါ H3068	ကွဲ အမိန့်တၢ် H5002	ကွဲ -ထိုပဏ် H0776	ကွဲ နထိုင်သူများ H3427	ကွဲ အလုံးစုံ- H3605	ကွဲ -အပဏ် H7121	ကွဲ ခါ H7121	ကွဲ ငါ H0589

အကကြောင်းမူကား၊ ငါဏါနာမဖဏ် သမုတ်သဓ မှီကို ငါသည် အပဏ်ပေးစပဏ်လျှင်၊ သင်တိုသည် ဒဏ် အလျှင်မခံဘဲ နရေကမြည်လဓ။ ဒဏ်မခံဘဲမနရေကဏ်ၣ်ငါသည် မဏ်ၣ်ဦးသားရှိသမျှတိုအဘို့ ထားကို မှာလိုက် မည်ဟု ကောင်းကင်ဗိုလ်ခဏ် အရှင်ထာဝရဘုရား မိန့် တၢ်မူဏါ။

ကွဲ သုတိုထံသို့ H0413	ကွဲ -န့ၣ်သင်ပဏ် H0559	ကွဲ -ထိုဤတို H0428	ကွဲ -ထိုစကားများ H1697	ကွဲ အလုံးစုံ- H3605	ကွဲ -ကို H0853	ကွဲ သုတိုထံသို့ H0413	ကွဲ ပရဓာဖက်ပဏ် H5012	ကွဲ -န့ၣ်သင် H5012
ကွဲ မဏ်ၣ်ဟဓ H7580	ကွဲ သုအသံ H5414	ကွဲ ပေး H5414	ကွဲ သုသန်ရှင်းခဏ် H6944	ကွဲ -န့ၣ်မုၢ်သုသန်ရှင်းဓာ H4583	ကွဲ မဏ်ၣ်ဟဓ H7580	ကွဲ -မုၢ်အမဏ် H4791	ကွဲ ယဟေဓဝါ H3068	
ကွဲ အလုံးစုံ- H3605	ကွဲ -သို့ H0413	ကွဲ ဖဏ်ကဏ် H1869	ကွဲ -ကဲ့သို့စပုဏ်ရညဿနင်းသူများ H1869	ကွဲ အာရဏ် H1959	ကွဲ သူကျက်ဓားဓာ H1959	ကွဲ -အပဏ် H7580	ကွဲ မဏ်ၣ်ဟဓမည် H7580	
						ကွဲ :အံၤ -ထိုပဏ် H0776	ကွဲ နထိုင်သူများ H3427	

အို သိုးထိန်းတို့၊ ငိုကငြားအင်ဟစ်ကငြား၊ အို သိုးကြီးသိုးမငြားတို့၊ ပဉ္စလူးလည်းလျက်နကေငြား၊ သင်တို့ကို သတ်ရသော အချိန်ရောက်လပေါ်၊ အရပ်ရပ် သို့ ငါမောင်းသဖြင့်၊ သင်တို့သည် အဘိုးထိုက်သော တန်ဆာကျသကဲ့သို့ ဖြစ်ရကငြိမ့်မည်။

:ገጽ ၃၅ ገጽ ၃၅ ገጽ ၃၅ ገጽ ၃၅ ገጽ ၃၅ ገጽ ၃၅ ገጽ ၃၅
 -ထိုသိုး -မူးမတ်များ -နှင့်လွတ်လွှားခင်း -ထိုသိုးထိန်းများ -မှ ခိုလုံးရာ -နှင့်ပျောက်သ
[H6629](#) [H0117](#) [H6413](#) [H4498](#) [H0006](#)

သိုးထိန်းတို့သည် ပငြားစရာလမ်းမရှိ။ သိုးကြီးသိုးမငြားတို့သည် လွတ်ရာလမ်းကို ရှာ၍ မထွေးရကဖြူ

ገጽ ၃၆
 ለျက်ဆီး -အကငြားမှာ- -ထိုသိုး မူးမတ်များ -နှင့်ငိုခင်း -ထိုသိုးထိန်းများ ငိုကငြားခင်း အသံ
[H7703](#) [H6629](#) [H0117](#) [H3215](#) [H6818](#)
 :ገጽ ၃၆ ገጽ ၃၆ ገጽ ၃၆
 သူတို့၏ကျက်စားရာ -ကို ယဟေဓဝါ
[H4830](#) [H0853](#) [H3068](#)

သိုးထိန်းများ ငိုကငြားသံနှင့် သိုးကြီးသိုးမငြားများ မငြိသံကိုကင်းရ၏။ အကငြားမူကား၊ ထာဝရဘုရား သည် သူတို့ကျက်စားရာအရပ်ကို ለျက်ဆီးတတ်မူ၏။

:ገጽ ၃၇ ገጽ ၃၇ ገጽ ၃၇ ገጽ ၃၇ ገጽ ၃၇ ገጽ ၃၇ ገጽ ၃၇
 ယဟေဓဝါ အမျက်- အပူအလုံး -မှရှု -ထိုငိုမြသကသာခင်း ကျက်စားရာ -နှင့်နိမ့်သွား
[H3068](#) [H0639](#) [H2740](#) [H6440](#) [H7965](#) [H4999](#)

ထာဝရဘုရား သည်ပငြားစွာအမျက်ထွက်တတ်မူသော အားဖြင့် ငိုမြဝပ်စွာ နရော အရပ်တို့ သည်လည်း ပယ်ရှင်းလျက်ဆီးခင်းကို ခံရကငြိ။

ገጽ ၃၈
 -မှရှု -သို့သုန်ယသိမ်းခင်း သူတို့၏ပဉ္စ ሆခြံ -အကငြားမှာ- သူကျက်ချေးရာ -ကဲ့သို့ချင့်ကျခြ် စွန်ခဲ
[H6440](#) [H8047](#) [H0776](#) [H1961](#) [H5520](#)
 ገጽ ၃၈ ገጽ ၃၈ ገጽ ၃၈ ገጽ ၃၈ ገጽ ၃၈ ገጽ ၃၈
 ገጽ ၃၈ ገጽ ၃၈ ገጽ ၃၈ ገጽ ၃၈ ገጽ ၃၈ ገጽ ၃၈
 သူအမျက်တတ် အပူအလုံး -နှင့်မှရှု -ထိုညှင်းစသော အပူအလုံး
[H0639](#) [H2740](#) [H6440](#) [H3238](#) [H2740](#)

ခငြိသဘာဝသာမလေ၊ နတော်မူရာခုံကို စွန့် ထွက်တတ်မူပီ၊ ညှင်းဆဲသော သူ၏ပငြားထန်ခင်း၊ ပငြား စွာ အမျက်ထွက်ခင်းအားဖြင့်၊ သူတို့ ပငြားလူဆိတ်ညံ ရာအရပ်ဖြစ်ရ၏။